

ဤစာအုပ်

| | |
|--|----|
| ၁) မတူတဲ့လူနဲ့အတူနေရင် မတူတဲ့ဘဝကိုရမယ် | ၁ |
| ၂) အောင်မြင်တဲ့လမ်းတွေဆီရောက်ဖို့ လူတွေကိုဘယ်လိုစေ့ဆော်မလဲ | ၅ |
| How To Super People On To Success | |
| ၃) ရက်နှစ်ရက်ရဲ့ဒဿန | ၁၀ |
| ၄) တစ်ရဲ့တိုးကိန်းနဲ့လျော့ကိန်း | ၁၅ |
| ၅) နှလုံးသားထဲကလောကကြီး | ၁၈ |
| ၆) ရွေးချယ်ခွင့်မရှိတဲ့လမ်း(သို့) Amancio Ortega | ၂၂ |
| ၇) အနစ်မြုပ်မခံတဲ့ သဘောတစ်စီး | ၂၆ |
| ၈) ခေါင်းငုံ့တာဟာလည်း အရည်အချင်းတစ်ခု | ၃၂ |
| ၉) ကိုယ့်ကိုယ်ကိုအောင်နိုင်ခြင်းက... | ၃၆ |
| ၁၀) ကျန်းခြင်းရဲ့အခြားတစ်ဖက်မှာ | ၄၂ |
| ၁၁) မလိုအပ်တဲ့ဝန်ထုပ်တွေကိုလွှတ်ချခဲ့ပါ | ၄၆ |
| ၁၂) သားချစ်အတွက်ပေးစာ | ၅၀ |
| ၁၃) သူရဲကောင်း | ၅၈ |
| ၁၄) ယုံကြည်ချက်မီးအိမ်ကိုထွန်းညှိပါ | ၆၂ |

| | |
|---|-----|
| ၁၅) ရှင်သန်ခြင်းလျှို့ဝှက်အမှတ် | ၆၅ |
| ၁၆) အနှောင့်အယှက်ကိုအပြုံးတစ်ပွင့်ပေးပါ | ၇၀ |
| ၁၇) တစ်သက်တာအတွက် ခရစ္စမတ်လက်ဆောင် | ၇၄ |
| ၁၈) ခရစ္စမတ်လက်ဆောင် ခြေဒိတ်တစ်စုံ | ၇၉ |
| ၁၉) ခရစ္စမတ်လက်ဆောင် ဘာဘီရှပ် | ၈၅ |
| ၂၀) ဖခင်ရဲ့ထုလွှာဘတ် | ၉၀ |
| ၂၁) အမှိုက်ပုံထဲကရွှေမင်းသမီး | ၉၅ |
| ၂၂) ဒေါသစိတ်ကိုဘယ်လိုထိန်းချုပ်မလဲ | ၁၀၀ |
| ၂၃) မျက်ရည်ကိုမလိုလားပါ | ၁၀၇ |
| ၂၄) ခံစားချက်ကိုထိန်းချုပ်နိုင်ပြီလား | ၁၀၀ |
| ၂၅) ကျန်းတာကိုမကြောက်နဲ့ | ၁၁၆ |
| ၂၆) ထရပ်ခဲတဲ့သမ္မတ | ၁၁၉ |
| ၂၇) ပျော်ရွှင်ခြင်းဆိုတဲ့ပန်းတစ်ပွင့် | ၁၂၄ |
| ၂၈) အချိန်မရွေး အသစ်ကပြန်စမယ် | ၁၂၉ |
| ၂၉) ရင်ဘတ်တံခါးကိုဖွင့်ပါ | ၁၃၅ |
| ၃၀) ကောင်းကွက်ကိုအကြီးချဲ့ပါ | ၁၃၉ |
| ၃၁) ဘဝဆိုတဲ့စာမျက်နှာ | ၁၄၁ |
| ၃၂) ပျော်ရွှင်ခြင်းရဲ့အနစ်သာရ | ၁၄၄ |
| ၃၃) စိတ်နေသဘောထား | ၁၄၈ |
| ၃၄) ဘဝရဲ့အကြံပိုင်အား | ၁၅၁ |

| | |
|---|-----|
| ၃၅) မသန်စွမ်းတဲ့ဓမ္မာကိုယ်ထဲက ကျန်းမာတဲ့နှလုံးသားတစ်စုံ | ၁၅၄ |
| ၃၆) အမှောင်လွန်ပြီး မိုးလင်းခဲ့သော် | ၁၆၆ |
| ၃၇) ဘဝအတွက် လိုအပ်တဲ့အားဆေး | ၁၇၁ |
| ၃၈) ဆင်းရဲဒုက္ခကိုလှစ်ဟရဲခဲ့သူ | ၁၇၉ |
| ၃၉) စိတ်နေသဘောထား | ၁၈၄ |
| ၄၀) အိပ်မက်ကိုဘယ်တော့မှလက်မလွှတ်နဲ့ | ၁၈၇ |
| ၄၁) အကိုက်ခံခဲ့ရတဲ့ပန်းသီးတစ်လုံး | ၁၉၂ |
| ၄၂) စကားဆို၊ တယ်လောက်တတ်သလဲ | ၁၉၆ |
| ၄၃) အကြင်နာအင်အား | ၂၀၂ |
| ၄၄) အတားအဆီးကို ခုန်ပျံ့ကွင်းလွှားသူ | ၂၀၈ |
| ၄၅) ၉၀-၁၀ နိယာမ | ၂၁၂ |
| ၄၆) တစ်သက်ဖတ်ပါ...ဖတ်ပါတစ်သက် | ၂၁၉ |